



ပုခဲကွာန်ပိုယ် ပဠာ နွဲမဂိုင်။ ပိုယ်တအ် ဒး
ရေင်မင် တ္တလအ် ဂံင်ဉ် နူကို ပါက်ဉ်။


...

My village had many problems. We
made a long line to fetch water from
one tap.

We waited for food donated by others.

...


။ယုံထုံးကြီးမားလှတဲ့ မိမိတို့ စီမံအဖွဲ့အစည်းက ဘယ်လို





ပိုယ် ဒးကွတ်သ့ငို ပြန်ဟ် ဟိုတ်နူ ကမုတ်။
...

We locked our houses early because of thieves.




ပိုယ် သိုညးဖအိုတ် ကရဲတိုန်ထတ်တ် တုပ်ပ
“ပိုယ်သဒးပံင်္ဂလှဲ ဘဝပိုယ်ဏောင်။” စနူအခိ
င်ဂိုတ် ပိုယ်တအ် ကုဇန်မွဲစွံ သွက်ဂွံ ပသောင်
ပညာပိုယ်တအ်ရ။
...

We all shouted with one voice, “We must change our lives.” From that day we worked together to solve our problems.

Many children dropped out of school.


...
အထူးသဖြင့် မိမိတို့အား နှစ်စဉ် အထက်တန်းကျောင်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြပါမည်။



Another man stood up and said, "The men will dig a well."

...

...
အထူးသဖြင့် မိမိတို့အား နှစ်စဉ် အထက်တန်းကျောင်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြပါမည်။





သုတ်ဗြာဟ္မိဒါ အာကုဏ်န နဒိ သက
အသုဒ္ဓိ ပုဗ္ဗေကုဏ်ညးတုဟ်။

...

Young girls worked as maids in other
villages.



ညးဗြာဟ္မိဒါ ဟီတိန် “မိဟ်ဗြာဟ္မိဒါ တီသ္မဝေ က
ရောမ်အံင်ရ။”


...

One woman said, “The women can join
me to grow food.”

Young boys roamed around the village while others worked on people's farms.

...


။ဣထီးလိခံဝဲဝဲနံ နံအေယဒွဲနံအေယ
မ အေယဝဲလဲထျီထေဝဲ ဝဲအေ နံအေထျီထေ
အေဝဲ ဝဲထျီထေထျီထေ အေထျီထေထေ



Eight-year-old Juma, sitting on a tree trunk shouted, "I can help with cleaning up."

...

။ပိယနံအေယ
နံအေ ပဲအေထေထေ ဝဲလဲပိယဝဲ။ နံအေထေ ပဲ
ထေထေထေ ဝဲအေပမ ထေထေထေထေ ထေ






ကာလကျာ လပိုက်မှူး ခိုက်စကော့ဆတအ်
သွဝ် ခက်ဗာန်ဒိုင် အကပြတုံဆု အကပြဒပ်။

...

When the wind blew, waste paper hung
on trees and fences.



အပါပိုယ် ဒတ်တဲ ဟို “သွက်ဝံပသောင် ပဋ္ဌာ
တအ်ဏအ်ဂုံ ပိုယ်သုဒးကုဇာန် မွဲစုံဏောင်။”


...

My father stood up and said, “We need
to work together to solve our
problems.”

People were cut by broken glass that was thrown carelessly.

...


မိတ္တူကုန်ပစ္စည်းများကို လက်ခံရရှိရန် အလုပ်သမားများသည် အလုပ်သမားများ၏ အကျိုးစီးပွားကို ထိခိုက်စေရန် ကြိုးစားခဲ့သည်။



People gathered under a big tree and listened.

...

လူများသည် အလုပ်သမားများ၏ အကျိုးစီးပွားကို ထိခိုက်စေရန် ကြိုးစားခဲ့သည်။






တံ့ၣ် ပုၣ်မဲၣ်တုၣ်၊ ပါၣ်ၣ်တံ့ၣ် နှံၣ်ဟံၣ်မဲၣ်၊ တံ့ပုၣ်ၣ် စေ
ဝံၣ်တံ့ ပုၣ်သုၣ်သုၣ်လေဝံၣ် ကံၣ်။

...

Then one day, the tap dried up and our
containers were empty.



အပါပိၣ်ယံၣ် ညးအာကော် ရဲကွာန်တအံၣ် မွဲသုၣ်တံ့
မွဲသုၣ် သွက်ဂံၣ်တိုၣ်နံၣ် ကော်စရံၣ်ကွာန်။

...

My father walked from house to house
asking people to attend a village
meeting.